

နမူနာလက်ကိုင်စိတ်မနှာသုဖဲတၢ်မ့ၢ်ဃုထံၣ်လၢနအိၣ်ဒီး / COVID-19 တၢ်ဆါ




ဖဲပုၤဟ့ၣ်လီၤတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကွၢ်ထွဲတၢ်မၤစၢၤဘိးဘၣ်သ့ၣ်ညါနၤလၢနအိၣ်ဒီး/ COVID-19 တၢ်ဆါဝံၤအလီၢ်ခံၣ်/နလီၢ်ကဝီၤ/မ့တမ့ၢ်/ကလုာ်န့ၣ်ကမုၢ်တၢ်အိၣ်ဆူၣ်အိၣ်ချ့ပုၤဘၣ်မုၢ်ဘၣ်ဒါကကိးနၤလီၤတဲဖိန့ၣ်လီၤ.

အဝဲသ့ၣ်ကမၤစၢၤနၤလၢန ...

- ကသ့ၣ်ညါနၢ်ပၢ်ကဘၣ်ဟ်အိၣ်ယံၤလီၢ်ဒီးပုၤအဂၤၤနဲလဲၣ်.
 - » ဖဲနဟ်အိၣ်လီၤသးဒီးပုၤအဂၤအခါ/တၢ်အံၤအခိပညီလၢနကဘၣ်ဟ်အိၣ်စိၤစုၤယံၤလီၢ်သးဒီးပုၤကိးဂၤဒီးန့ၣ်လီၤ. တၢ်အံၤပၣ်ယုာ်ဒီးပုၤလၢအိၣ်ဆိးဒီးနၤတဖၣ်န့ၣ်လီၤ.
- သ့ၣ်နီၣ်ထီၣ်ပုၤလၢနထံၣ်လီၢ်သးဒီးနလဲၤလၢတၢ်လီၢ်ဖဲလဲၣ်ဖဲနဘၣ်ကိးဒီးတၢ်ဆါအခါန့ၣ်လီၤ.
 - » အဝဲသ့ၣ်ကမၤပုၤကိးဂၤဒီးလၢအအိၣ်ဒီးနၤလၢကဟ်အိၣ်လီၤဖျိၣ်သးန့ၣ်လီၤ./တၢ်အိၣ်လီၤဖျိၣ်သးဒီးပုၤအဂၤအခိပညီကအိၣ်ဖဲဟံၣ်ဒီးအိၣ်စိၤစုၤယံၤဒီးပုၤအဂၤယုာ်ခိၣ်ယီၢ်န့ၣ်လီၤ.
 - » လၢကဒိသဒါနနီၢ်ကစၢ်တၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ်./ပုၤဆဲးကျိးလူၤပိာ်ထွဲထီၣ်တၢ်ဂ့ၢ်တယၢၤထီၣ်နမံၤလၢနတၢ်ဆဲးကျိးတဖၣ်အဂီၢ်ဘၣ်န့ၣ်လီၤ.



ဆဲးကျိးပုၤဆဲးကျိးလူၤပိာ်ထွဲထီၣ်တၢ်ဂ့ၢ်ကဟ့ၣ်ခိဟ့ၣ်နီၤလီၤ တၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်ကဘၣ်မၤတၢ်လၢလၢတဖၣ်နဲလဲၣ်/-



ဒိသဒါဘဲရား(စ)တၢ်ဆါ ဃာ် အတၢ်ရၤလီၤအသး ကကွၢ်ထွဲလီၤနနီၢ်ကစၢ်အသးဒီးနဟံၣ်ဖိလီဖိတဖၣ် ကဆဲးကျိးဒီးတၢ်မၤစၢၤလၢအဘူးဒီးနၤနဲလဲၣ်



Oregon, ဖဲဆါလီတဲဖိ.

သ့ၣ်နီၣ်ထီၣ်လၢ, / နရၤလီၤဘဲရား(စ)တၢ်ဆါဃာ်လၢတအိၣ်ဒီးတၢ်တူၢ်ဘၣ်လၢနဆိးက့တဖၣ်သ့

ပုၤလၢအိၣ်ဒီးကွၢ်ဂီၤတလၢတပုၤတဖၣ်/မ့တမ့ၢ်/ပုၤလၢကတိၤကျိၣ်အဂၤလၢတမ့ၢ်ကျိၣ်အဂၤတဖၣ်အဂီၢ်./OHA ထုးထီၣ်ဟ့ၣ် လီၤ လံာ်တီလံာ်မိလၢကျိၣ်ကျဲအဂၤအမ့ၢ် လၢကျိၣ်အဂၤ./ လံာ်မဲာ်ဖျၢၣ်တၢ်ဂီၤ ဖးဒိၣ်./ ပုၤမဲာ်တထံၣ်တၢ်အလံာ်/မ့တမ့ၢ်/ကျိၣ်ကျဲလၢနဘၣ်သးအီၤအပူၤသ့န့ၣ်လီၤ./ဆဲးကျိး Mavel Morales ဖဲ 1-844-882-7889, 711 TTY မ့တမ့ၢ် OHA.ADAModifications@dhsosha.state.or.us. န့ၣ်တက့ၢ်.



OHA 2359B Karen (05/27/2020)